

မာတိကာ

■ ကျမ်းဦးစကား

၁

- ၁။ သက်ကြီးဘဝပြဿနာ ၅
- ၂။ ရင့်အိုခြင်း၏ သဘော ၁၄
- ၃။ ကြိုတင်ပြင်ဆင်မှု ၂၆
- ၄။ သက်ကြီးဘဝ၏ အနှစ်သာရ ၄၆
- ၅။ ကိုယ်ကျန်းမာမှု ၅၄
- ၆။ သက်ကြီးရောဂါများ ၆၇
- ၇။ စိတ်ကျန်းမာမှု ၈၅
- ၈။ လူ့ဘဝသက်တမ်း ၉၆
- ၉။ သက်ကြီး ဉာဏစွမ်းအား ၁၀၆
- ၁၀။ ဇရာအရွယ်နှင့် အသိအလိမ္မာ ၁၂၀
- ၁၁။ ဘဝနိဂုံး ၁၃၃
- ၁၂။ ဇရာဘဝနှင့် ပတ်ဝန်းကျင် ၁၆၁
- မှီငြမ်းပြုသော စာအုပ်များ ၁၇၂